

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ
စီမံခန့်ခွဲပိုင်ခွင့်ရှိသောသစ်တောနယ်မြေ(ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ်တော)များတွင်
ပုဂ္ဂလိကသစ်တောစိုက်ခင်းများတည်ထောင်ခွင့်ပြုခြင်းဆိုင်ရာ အချက်အလက်များ

၁။ နိုင်ငံတော်အစိုးရ၏လမ်းညွှန်မှုဖြင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် သစ်တောကဏ္ဍတွင် ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲမှုလျော့နည်း သက်သာစေရန်၊ ဒေသခံပြည်သူများ အလုပ်အကိုင်များရရှိစေပြီး လူနေမှုအဆင့်အတန်း မြင့်မားလာစေရန်၊ မြန်မာနိုင်ငံကို ကျွန်းသစ်ပေါက်ရောက်ရာ မူရင်းဒေသတစ်ခုအဖြစ် ဆက်လက်တည်မြဲစေပြီး ကျွန်းတောဧရိယာများ တိုးပွားများပြားလာစေရန်၊ မြန်မာ့တော်ဝင်ကျွန်းသစ်ကို နောင်သားစဉ်မြေးဆက်တိုင် မတိမ်ကော မပျောက်ပျက်အောင် ထိန်းသိမ်းထားနိုင်ရန် ရည်ရွယ်၍ ပုဂ္ဂလိကကုမ္ပဏီ/လုပ်ငန်းရှင်များအား ကြိုးဝိုင်း/ကြိုးပြင်ကာကွယ်တောများအတွင်း တောနိမ့်၊ တောပျက်များနှင့် သဘာဝအလျောက် ပြန်လည် ရှင်သန်ဖွံ့ဖြိုးရန် မလွယ်ကူသည့်မြေများတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်းစိုက်ပျိုးတည်ထောင် ထုတ်လုပ်ရောင်းချရန် ၂၀၀၆ ခုနှစ်မှလည်းကောင်း၊ ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်းစိုက်ပျိုးတည်ထောင် ထုတ်လုပ်ရောင်းချရန် ၂၀၀၇ ခုနှစ်မှလည်းကောင်း ရည်ရွယ်ချက်များချမှတ်ပြီး တည်ထောင်စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုလျက်ရှိပါသည်။

၂။ ပုဂ္ဂလိကစိုက်ခင်းများအတွက် စည်းကမ်းချက်နှင့် အခွင့်အရေးများ၊ လုပ်ထုံးလုပ်နည်းနှင့် လုပ်ငန်းစဉ်များကို သတ်မှတ်ပြဋ္ဌာန်း၍ နှစ်ရှည်မြေငှားရမ်းသည့်စနစ်ဖြင့် ခွင့်ပြုချထားပေးလျက်ရှိရာ လုပ်ငန်းရှင်၊ ကုမ္ပဏီ၊ အဖွဲ့အစည်းများမှ တစ်ပိုင်တစ်နိုင် အသေးစား၊ အလတ်စား စီးပွားရေးအသွင်ဖြင့် ပုဂ္ဂလိကစိုက်ခင်း တည်ထောင်ရန်အတွက် ကျွန်းစိုက်ခင်း (၅၀၀)ဧကနှင့် ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်း(၁၀၀)ဧကအထိ ခွင့်ပြုပေးပြီး ခွင့်ပြုပမာဏထက် ဧရိယာ(ဧက)ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လိုသူများအတွက် အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင် ဆောင်ရွက်ခွင့်ပြုလျက်ရှိပါသည်။

၃။ ပုဂ္ဂလိကစိုက်ခင်းတည်ထောင်ခွင့်ရရှိပါက သစ်တောဦးစီးဌာနနှင့် ကုမ္ပဏီ/လုပ်ငန်းရှင်တို့အကြား စာချုပ် ချုပ်ဆိုပြီး ခွင့်ပြုမြေပေါ်တွင် သတ်မှတ်ထားသည့် နှစ်ကာလအတွင်း ဧရိယာအားလုံး အပြည့်အဝ စိုက်ပျိုးရန်၊ လုပ်ငန်းစီမံချက်ပါအတိုင်း အပြည့်အဝ ဆောင်ရွက်ထားခြင်းမရှိပါက စိုက်ပျိုးလုပ်ကိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည့်အပြင် သစ်တောပျက်စီးဆုံးရှုံးမှုအတွက် ထိုက်သင့်သော လျော်ကြေးငွေပေးသွင်းရန်၊ သစ်တောစိုက်ခင်းတည်ထောင်ခြင်းနှင့် ပြုစုထိန်းသိမ်းခြင်းဆိုင်ရာ နည်းစနစ်များ၊ စည်းကမ်းချက်များကို

လိုက်နာ ဆောင်ရွက်ရန်၊ မြေငှားရမ်းခကို နှစ်စဉ်ပေးသွင်းရန်နှင့် နောက်ကျပေးသွင်းမှု အတွက် ဒဏ်ကြေးငွေ ပေးသွင်းရန် စသည့် စည်းကမ်းချက်များ ချမှတ်၍ ဆောင်ရွက်လျက် ရှိပါသည်။

၄။ ပုဂ္ဂလိကစိုက်ခင်း စိုက်ပျိုးတည်ထောင်ရန်အတွက် ကုမ္ပဏီ/လုပ်ငန်းရှင်များမှ နှစ် အလိုက် စီမံချက်ပါအတိုင်း ဆောင်ရွက်နိုင်မှုမရှိခြင်း၊ စည်းကမ်းလိုက်နာမှုမရှိခြင်း၊ စိုက်ပျိုး သော်လည်း ရှင်သန်အောင်မြင်မှုရာခိုင်နှုန်း (၇၀%) မပြည့်မီခြင်းများကို စိစစ်တွေ့ရှိရသဖြင့် (၁)ဧကလျှင် ငွေကျပ်(၅၀၀၀၀)နှုန်းဖြင့် ပေးသွင်းထားသည့် လုပ်ငန်းအာမခံကြေးငွေ သိမ်းဆည်းခြင်းနှင့် မြေပြန်လည် သိမ်းဆည်းခြင်းကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် လျက်ရှိပါသည်။

၅။ ၂၀၁၇ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ကျင်းပသော သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲမှုကော်မတီ၏(၁၁/၂၀၁၇)ကြိမ်မြောက် အစည်းအဝေး ဆုံးဖြတ်ချက်အရ ပုဂ္ဂလိကသစ်မာမျိုးစုံစိုက်ခင်းတည်ထောင်ခြင်းအား(ပြင်ဦးလွင်၊ ပုသိမ် ကြီး၊ တောင်ကြီး၊ ကလေးနှင့် နေပြည်တော် ဧရိယာများမှအပ) ဧက(၅၀)နှင့်အောက် စိစစ် ခွင့်ပြုပေးခြင်းအား တိုင်းဒေသကြီး/ပြည်နယ်များမှ ဆောင်ရွက်ရန်နှင့် သတ်မှတ်ရာခိုင်နှုန်း ပြည့်မီပါက လုပ်ထုံးလုပ်နည်းနှင့်အညီ စာချုပ်ချုပ်ဆိုခြင်းကို ဖြေလျော့ပေးခဲ့ပါသည်။

၆။ အလားတူ သစ်တောနယ်မြေအတွင်း ဝါးစိုက်ခင်းများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်း လာစေရေးအတွက် ပုဂ္ဂလိက(ဝါး)စိုက်ခင်း တည်ထောင်ရာတွင် ပုဂ္ဂလိကသစ်မာမျိုးစုံ စိုက်ခင်း တည်ထောင်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်း အာမခံကြေးငွေ (၁)ဧကလျှင် ကျပ်(၅၀၀၀၀/-) ကြိုတင် ပေးသွင်းခြင်းမပြုဘဲ စိစစ် ခွင့်ပြုလျက်ရှိပါသည်။

၇။ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိက စိုက်ခင်းအမျိုးအစားအလိုက်အမည် ပြင်ဆင် သတ်မှတ်ခြင်း၊ ခေတ်စနစ်နှင့်အညီ မြေငှားရမ်းခနှုန်းများ ပြင်ဆင်သတ်မှတ်ခြင်း၊ ပုဂ္ဂလိက စိုက်ခင်းများ စိုက်ပျိုးတည်ထောင်ခြင်း စည်းကမ်းချက်များနှင့် စာချုပ်များ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ခိုင်ခိုင်မာမာ ဖြစ်စေရေးအတွက် ခွင့်ပြုမြေပေါ်တွင် သတ်မှတ်ထား သည့် နှစ်ကာလအတွင်း ဧရိယာ အားလုံး အပြည့်အဝ စိုက်ပျိုးရန်နှင့် လုပ်ငန်းစီမံချက် အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက လုပ်ကိုင်ခွင့်ကို ပြန်လည်ရုပ်သိမ်းခြင်းခံရမည့်အပြင် သစ်တောပျက်စီးဆုံးရှုံးမှုအတွက် သတ်မှတ်ထားသော လျော်ကြေးငွေပေးသွင်းရန်၊ မြေငှား

ရမ်းခကို နှစ်စဉ်ပေးသွင်းရန်နှင့် နောက်ကျပေးသွင်းမှုအတွက် တစ်ရက်လျှင် ဒဏ်ကြေးငွေ ကျပ်(၅၀၀၀/)နှုန်းပေးသွင်းရန်၊ စာချုပ်ပါ စည်းကမ်းချက်တစ်စုံတစ်ရာကို ချိုးဖောက်ပါက စာချုပ်ရပ်စဲပြီး လုပ်ကိုင်ခွင့်ပြုထားသည့် မြေနှင့် မြေပေါ်ရှိ အပင်နှင့်ပစ္စည်းများကို သိမ်းဆည်းခြင်းခံရမည့်အပြင် တည်ဆဲ ဥပဒေများနှင့်အညီ အရေးယူရန် စသည့် စည်းကမ်း ချက်များဖြင့် ပြည်ထောင်စုရှေ့နေချုပ်ရုံး၏သဘောထားမှတ်ချက်ရယူ၍ ပြင်ဆင်ပြီး ဖြစ်ပါသဖြင့် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်မှစတင်၍ အကောင်အထည်ဖော်ဆောင်ရွက်သွား မည်ဖြစ်ပါသည်။

၈။ ပူးတွဲပါ လုပ်ထုံးလုပ်နည်း၊ စည်ကမ်းချက်နှင့် စာချုပ်များအား ခေတ်နှင့်လျော်ညီစွာ ပြင်ဆင် ဖြည့်စွက်ခြင်းများ ဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ပါသည်။

သစ်တောဦးစီးဌာန